

# သူငယ်တော်အား ကျောင်းတော်၌ အပ်နှံပူဇော်ပဲ

ရွှေလုကာ ၂၃၂၂-၄၀

ထွက်မြောက်ရာကျမ်း ၁၃။၂၁၁၁၁၆ အရ ဂျူးလူမျိုး မိသားတစ်စုံမှာ  
ပထမဦးဆုံးမွေးတဲ့သားဦးဟူသမျှဟာ ထာဝရဘုရားပိုင်တော်မူတယ်။  
ဘာဖြစ်လိုလဲဆိုတော့ သူတို့ အီဂျုံပြည် ကျွန်ုဘဝမှုနောက်ဆုံးထွက်ရစေဖို့  
ဘုရားသခင်ပြတဲ့တန်ခိုးကတော့ သေမင်းတမန်က အီဂျုံလူမျိုးတွေရဲ့  
သားဦးမှုန်သမျှကို သတ်သွားပြီး ဂျူးလူမျိုးတွေရဲ့သားဦးတွေကိုတော့  
အသက်ချမ်းသာပေးခဲ့ပါတယ်။ ဒီတန်ခိုးဖြစ်ရပ်ကို ဂျူးလူမျိုးတွေ  
ဘယ်တော့ မှ မမေ့စေဖို့ ဂျူးလူမျိုးတွေရဲ့သားဦးမှုန်သမျှဟာ  
ထာဝရဘုရားသခင်ပိုင်တယ်၊ ဒါကြောင့် ပူဇော်သဏ္ဌာယ ဆပ်ကပ်ပြီး  
အဲဒီသားဦးကို ထာဝရဘုရားဆီမှ ပြန်ရွေးယူရပါတယ်။ ဒီအခမ်းအနား  
ဝတ်နည်းကို ဆောင်ရွက်ဖို့ မယ်တော်မာရီယားနဲ့ သံဇူဇာယ်တို့ဟာ  
သူငယ်တော်ယေဇူးကို ပိမာန်တော်သို့ ခေါ်ဆောင်လာတာတာဖြစ်ပါတယ်။

သခင်ယေဇူးဟာ ဘုရားရဲ့သားတော်ပါ။ ဘယ်ဥပဒေမှ  
လိုက်နာနေစရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ သခင်ယေဇူးကတော့  
တရားဥပဒေကျမ်းကို ပြည့်ပြည့်စုစုလိုက်နာခဲ့ပါတယ်။ အခုလို  
ဝတ်နည်းအခမ်းအနားက အပေါ်ယံကြည် လိုက်မယ်ဆိုရင်  
ဝတ်နည်းဥပဒေကို ဖြည့်စွတ်ရုံလုပ်ဆောင်တာလို့ ထင်ရှုပေမဲ့  
သခင်ယေဇူးက မိမိကိုယ်ကို ဘုရားအား ပူဇော်အပ်နှံနေတာပဲဖြစ်ပါတယ်။

ဒီဝတ်နည်းအခမ်းအနားမှာ ရောက်ရှိလာတဲ့ စီမေအွန်ကလည်း  
သူငယ်တော်ယေဇူးဟာ ဂျူးလူမျိုးတွေအတွက်တင်မက လူအားလုံးကို  
ကယ်တင်မည့်ဘုရား ဖြစ်တော်မူတယ်ဆိုတာ မိန့်ကြားခဲ့ပါတယ်။

မယ်တော်မာရီယာအတွက် စီမေအွန်သူတော်မြတ် ကြိုးတင်  
ဟောကြားတာက ဒီသူငယ်တော်ကြောင့် သင့်နှုန်းသားဟာ သန်လျက်နဲ့  
ထိုးဖေါက်ခံရသလို နာကျင်ရလိမ့်မယ် တဲ့။ မယ်တော်အနေနဲ့ ဒါပါနဲ့ဆို

**နှစ်ခါရီပြီ** - သခင်ယေဇူးနဲ့ ဆက်နွယ်ပြီး အပြောခံရတာ။ ပထမတစ်ခါတုံးကလည်း ဒလီဘက်က “ကျွန်ုပ်သခင်၏မယ်တော်” လို့ မယ်တော်မာရီယာကို ခေါ်ခဲ့သေးတယ်။ အမှန်ပါပဲ။ တစ်နေ့သောအခါ လူပရီတ်သတ်က သခင်ယေဇူးကို ဝိုင်းပယ်ဆန်.ကျင်ပြီး လက်ဝါးကားတိုင်တင်ကြတဲ့ အခါ မယ်တော်ရဲ.နှု လုံးသားဟာ နာကျင်ခဲ့ရပါတယ်။

ဆက်လက်ပြီး စီမေအွန်က သူ့သယ်တော်ယေဇူးအကြောင်း ကြိုတင် ဟောပြောတာက “ဤသူ့သယ်သည် အစွဲရာအဲလုံမျိုးတွင် လူအများ၏ ပျက်စီးခြင်းအတွက်လည်းကောင်း၊ ထမြာက်ခြင်းအတွက်လည်းကောင်း ခန့်ထားခြင်းခံရသောသူဖြစ်၏” တဲ့။ သခင်ယေဇူးရဲ့ တရားတော်ဟာ တစ်ချို့လူတွေအတွက် လဲကျေစရာ၊ တစ်ချို့လူတွေအတွက် ထမြာက်စရာ ဖြစ်လိမ့်မယ်။ ဆိုလိုတာက သခင်ယေဇူးကို တစ်ချို့က ဝမ်းမြာက်ဝမ်းသာ လက်ခံမှာလား၊ တစ်ချို့က လုံးဝဆန့်ကျင်မှာလား၊ ဒါပဲ ရှိတယ်။ ကြေားနေ မရှိနိုင်ဘူး။

စီမေအွန် သူတော်မြတ်နဲ့ အန်နားဆိုတဲ့ ပရောဖက်အမျိုးသမီးကြီး တို့ဟာ အသက်အရွယ်ကြိုးရင့်ကြပါပြီ။ ဒါပေမဲ့ ဘုရားအပေါ် မျှော်လင့်နေတဲ့စိတ်ကတော့ ဘယ်တော့မှ လျော့နည်း မသွားပါဘူး။ ကျနော်တို့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သက်ကြိုးရွယ်အိုတွေရဲ့စကားကို မယ်တော်မာရီယာနဲ့ သံဇ္ဈဇ္ဈယ်တို့လို လေးလေးစားစား နားတောင်ဖို့ လိုအပ်ပါတယ်။ အသက်ကြိုးဖိုးဖွားတွေမှာ ဘဝအတွေ့အကြံတွေ့ အများကြိုးရှိတယ်။ စာအုပ်နဲ့ သင်ယူလို့မရနိုင်တဲ့ အတွေ့အကြံတွေ့၊ တန်ဖိုးထားရာတွေကို နာယူကြရပါမယ်။ သက်ကြိုးစကား သက်ငယ်ကြားရစေရပါမယ်။

ဘုရားသခင်ကို ပူဇော်တယ်ဆိုတဲ့ ခရစ်ယာန်အသုံးအနှစ်းစကားကို ခဏတိုင်း ကြားဖူးမှာပါ။ ဓမ္မဟောင်းကာလတုံးကတော့ သိုးကို သတ်ပြီး

ဘုရားကို ပူဇော်တယ်။ ဒါပေမဲ့ ဘုရားက အဲလို ပူဇော်ခြင်းမျိုးကို အလို မရှိဘူးဆိုတာ ဆာလံကျမ်းမှာ ရေးသားဖော်ပြထားပါတယ်။ တကယ်တမ်းလည်း တိရစ္ဆာန်ကို သတ်ပူဇော်တာက လူရဲ့အပြစ်ကို လွှတ်စေတာ မဟုတ်ဘူး၊ လူကို စင်ကြယ်စေတာလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ့်ကို ပူဇော်မှသာ ကိုယ်က ဘုရားရှေ့မှာ စင်ကြယ်လာတယ်။ အပြစ်မှ ခွင့်လွှတ်ခံရမယ်။

သခင်ယေဇုံးက သူ့ကိုယ်သူ ဘုရားထံပူဇော်သလို ကျနော်တို့လည်း ဘုရားထံ ကိုယ့်ကိုယ့်ကို ပူဇော်တတ်ရမယ်။ ပထမဦးဆုံး သခင်ယေဇုံးက ဘုရားထံ ဘယ်လိုပူဇော်သလဲ ဆိုရင် သူကိုယ့်သူ ဘုရားရဲ့ ဘုန်းစည်းစိမ်တွေကို စွန့်လွှတ်ပြီး ကျွန်အစောင့် လူအဖြစ်ကို ယူခဲ့တယ်။ ဒါဟာ ကြီးမားတဲ့ ပူဇော်ခြင်းပါပဲ။ ဒါကြောင့် သခင်ယေဇုံးက လူတစ်ယောက်လည်း ဖြစ်တာကြောင့် ကျနော်တို့ လူသားတွေ ဘယ်လောက်အားနည်းသလဲဆိုတာ သူက ကိုယ်ချင်းစာတတ်ပါတယ်။ ယန့်ဖတ်ရတဲ့ ဒုတိယကျမ်းစာ ဟောပြီးကျမ်းစာထဲကလိုပေါ့။ ဒါအပြင် ကျနော်တို့ လူသားတွေလည်း သခင်ယေဇုံးလုပ်သလို၊ သခင်ယေဇုံး အပြစ်ကို ရှောင်သလို၊ သခင်ယေဇုံး ကောင်းသလို ကျနော်တို့လည်း ကောင်းနိုင်ကြရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ လူတစ်ယောက်ဖြစ်တဲ့ သခင်ယေဇုံးကို လူဖြစ်တဲ့ကျနော်တို့က အတူယူရတာ လွယ်သွားလိုပါပဲ။

ဘာသာသူတို့ ကျနော်တို့က အပြစ်ကို ရှောင်ကြတဲ့ အခါ ဒုက္ခဆင်းရဲကို မညီးမည်။ ခံထမ်းကြတဲ့ အခါ သူတစ်ပါးကို ခွင့်လွှတ်ကြတဲ့ အခါ ကျနော်တို့က ကျနော်တို့ကိုယ်ကို ဘုရားအား ပူဇော်နေတာပါပဲ။ ဒီလိုပူဇော်ခြင်းကသာ သင့်ကို စင်ကြယ်စေပါတယ်။ အပြစ်ကင်းစေပါတယ်၊ ဘုရားကြိုက်တဲ့ ပူဇော်ခြင်းပါပဲ။

တစ်ချို့ဘာသာကွဲတွေက ပူဇော်ခြင်းအကြောင်း နားမလည်လို့ ပြောကြတယ် “မင်းတို့ဘုရားက အစိမ်းသေ သေရတယ်။

လက်ဝါးကားတိုင်ဆိုတာ သချိင်းမှာပဲ ရှိရတယ်၊ အိမ်တွေမှာထားရင် အမဂ်လာဖြစ်မယ်” စသဖြင့် သူတို့ နားမလည်လို့ ပြောကြပါတယ်။ ကျနော်တို့လူတွေအားလုံးအတွက် အမြင့်မြတ်ဆုံး ကျင့်စဉ်က ချစ်ခြင်းနေတာ မဟုတ်ဘူးလား။ အဲလို့ ချစ်ရာမှာ ကိုယ့်အသက်ကိုတောင် ကိုယ့်မိတ်ဆွဲအဖြို့ စွန်းလွှာတ်နိုင်တဲ့ အချစ်မျိုး ဖြစ်နိုင်ရင် အကောင်းဆုံးပါပဲလို့ ဘုရားက မိန့်တော်မူထားပါတယ်။ အဲလို့ ကိုယ့်တစ်ကိုယ်ကောင်းစိတ်နဲ့ မနေထိုင်ပဲ သူတစ်ပါးကို ချစ်တဲ့စိတ်နဲ့ နေထိုင်နိုင်ဖို့ မိမိကိုယ်ကို ပူဇော်စရာရှိပါတယ်။ ဒုက္ခမခံထမ်းချင်ပဲ သူတစ်ပါးကို ချစ်လို့ရသလား။ သူတစ်ပါးကို ချစ်ရင် ဒုက္ခကို မမှုပဲရင်ဆိုင်နိုင်ပါတယ်။ ဒါကို မိမိကိုယ်ကို ပူဇော်တယ်လို့ ခေါ်နိုင်ပါတယ်။ ဒါမှ ဘုရားကို အကောင်းဆုံးဝတ်ပြုကိုးကွဲယ်နည်းပါပဲ။ “သင်တို့၏ကိုယ်ခန္ဓာများကို သက်ရှိယောက်ကဲ့သို့ သန့်ရှင်းမြင့်မြတ်၍ ကိုယ်တော်နှစ်သက်လက်ခံဖွှယ်ရာအဖြစ် ဆက်ကပ်ပူဇော်ကြလေ့။ ဤသည်ကား သင်တို့ပြုအပ်သော ဝတ်ပြုကိုးကွဲယ်ခြင်းပင်ဖြစ်၏။” (ရောမ ၁၂၃)

နားဆင်သူအားလုံးအပေါ် ဘုရားသခင်၏ကောင်းကိုးမဂ်လာများ ခံစားကြရပါစေ။